

dvbdebate.com facebook.com/dvb.debate Twitter@dvbdebate

“ဒီဗီဘီ ဒီဘီဘီ”အခြေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို DVB Multimedia Group ကနေ အပတ်စဉ် စနေနေ့တိုင်း ရိုက်ကူးကာ ဒီဗီဘီ ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

DVB TV		DVB RADIO	
Sunday	7.15 pm	Saturday	Evenings
Monday	1.15 am / 7.15 am / 1.15 pm	Sunday	Mornings
Wednesday	8.45 pm	DVB ONLINE	
Thursday	2.45 am / 8.45 am / 2.45 pm	dvbdebate.com	24/7
Friday	8.45 pm	facebook.com/dvb.debate	
Saturday	2.45 am / 8.45 am / 2.45 pm	twitter @dvbdebate	

DVB Debate ဟာ အတွေးမြင်အယူအဆများ ဖလှယ်ကာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ရန်၊ အပြန်အလှန်နားလည်မှုများ ဖန်တီးတည်ဆောက်ရန်၊ မြန်မာ့အနာဂတ်ပိုမိုကောင်းမွန်လာစေဖို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ပြဿနာများကို အဖြေရှာနိုင်စေရန်နှင့် လူတိုင်းပါဝင်နိုင်ပြီး မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်တဲ့ အခြေအတင်ဆွေးနွေးခြင်း ယဉ်ကျေးမှုပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။ အဖွဲ့အနေဖြင့် အခြား မီဒီယာများနှင့် ဆွေးနွေးပွဲ အသင်းအဖွဲ့များကိုလည်း ယခုလို ပွင့်လင်းတဲ့ အခြေအတင်ဆွေးနွေးပွဲများမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပတ်စဉ် သတင်းထုတ်ပြန်ချက်များ၊ သတင်းဓာတ်ပုံများနှင့် ကာတွန်းများကို ရုပ်သံရိုက်ကူးအပြီး မကြာခင်မှာပဲ ဒီဗီဘီ ဒီဘီဘီ၏ ဖေ့ဘုတ် စာမျက်နှာနှင့် ဝက်ဘ်ဆိုဒ်များမှာ ကြည့်ရှုနိုင်ပါတယ်။ ပြည်တွင်းရှိ အခြေအတင်ဆွေးနွေးပွဲ အစီအစဉ်များကို ဝံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း DVB Debate မှာ ရန်ပုံငွေများရှိပါကြောင်း အသိပေးလိုပါတယ်။

DVB DEBATE



ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့
Raw Timber Export Ban: Will it work?
 ဆိုတာပဲဖြစ်ပါတယ်။

❖ မှတ်ချက်ပြုလိုသည်များ၊ အကြံပေးလိုသည်များနှင့် မေးခွန်းများ မေးမြန်းလိုပါက ရုံးချိန်အတွင်း ၀၁ ၂၉၂၇၄၃ သို့ဆက်၍ဖြစ်စေ၊ debate@dvb.no သို့ဖြစ်စေ ဆက်သွယ်၍ အဖွဲ့ဝင်တဦးဦးထံသို့ မေးမြန်းနိုင်ပါသည်။

This week's topic is RAW TIMBER EXPORT BAN

Historical context:

မြိတ်သျှ ကိုလိုနီအုပ်စိုးစဉ်ကာလများက တိုင်းပြည်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို သစ်တောနဲ့ဖုံးလွှမ်းထားခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်များက ခန့်မှန်းထွက်ချက်ထားကြပါတယ်။ ထိုအချိန်ကာလများတုန်းက မြန်မာနိုင်ငံဟာ ကြံ့ခိုင်မှု တာရှည်ခံမှု နဲ့ လှပမှုကြောင့် တကမ္ဘာလုံးက တန်ဖိုးထားတဲ့ကုန်စည်တမျိုးဖြစ်တဲ့ ကမ္ဘာ့ကျွန်းသစ်ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေခဲ့တာဖြစ်ပါတယ်။ ကိုလိုနီကာလတုန်းက လေ့သဘောများ တည်ဆောက်ရာမှာ အသုံးပြုသည့် ကုန်စည်အဖြစ်အသုံးပြုခဲ့ပြီး ၁၉၆၀ ကာလခန့်အရောက်မှာတော့ တိုင်းပြည်ရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာဟာ ၆၀ ရာခိုင်နှုန်းလောက်ကို လျော့ကျလာခဲ့ပါတယ်။ တဖန် ၁၉၆၂ ခုနှစ် စစ်အာဏာဖြင့်အုပ်စိုးမှု စတင်ခဲ့သည့်အခါတွင်တော့ သစ်တောပမာဏ ပိုမိုကျဆင်းသွားခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုများကြောင့် ယိုင်းယိုင်နေခဲ့ပြီး၊ ကာလကြာရှည် မှားယွင်းညံ့ဖျင်းလှတဲ့ စီးပွားရေးစီမံခန့်ခွဲမှုများနဲ့ ငွေကြေးလိုအပ်ချက်ကြောင့် စစ်ဗိုလ်ချုပ်များဟာ ခရိုနီစီးပွားရေးသမားများအား သစ်ခုတ်ယူခွင့်များပေးအပ်ခဲ့ပြီး ၎င်းတို့အုပ်စိုးမှုအတွက် အထောက်အပံ့ဖြစ်စေမယ့် လိုအပ်သည့် ငွေကြေးရစေရန် သစ်များကို အလုံးလိုက် တင်ပို့ခွင့်ပြုပေးခဲ့သည်။ အကျင့်ပျက်ချစားမှုများလည်း ကပ်ရောဂါတခုအသွင်ဖြစ်လာခဲ့ပြီး သစ်တောပြုန်းတီးမှုများလည်း မြင့်တက်လာခဲ့ကာ ၂၀၀၈ ခုနှစ်ကာလ အရောက်မှာတော့ တတိုင်းပြည်လုံးသစ်တောဧရိယာမှာ ၂၄ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ တရားမဝင်သစ်ထုတ်လုပ်မှုများကလည်း မြန်မာ့နယ်စပ်တစ်လျှောက်ဒေသများရှိ လက်နက်ကိုင်ပဋိပက္ခများအတွက် ရန်ပုံငွေရှာဖွေပေးသည့်အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ရတယ်လို့ ယုံကြည်ကြပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်လာမယ့် ဥပဒေသစ်ကတော့ သစ်များကို အလုံးလိုက်တင်ပို့မှုများကို တားမြစ်ထားပါတယ်။ သို့သော်လည်း ၎င်းဥပဒေက တိုင်းပြည်ရှိသစ်ထုတ်လုပ်ရေးလုပ်ငန်းများကို သစ်ထုတ်လုပ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်ခြင်းများမှ တားမြစ်နိုင်မှာ မဟုတ်သလို ပြည်ပသို့တင်ပို့ခြင်းများမှလည်း တားမြစ်နိုင်မှာ မဟုတ်ပေ။

Facts and Figures :

- မြန်မာနိုင်ငံသား ၁၁၉၈ ဦးနဲ့ နိုင်ငံခြားသား ၄၁၄ ဦးတို့ကို ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်တာအတွင်း နယ်စပ်ဒေသများတွင် သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူမှုနဲ့ ဖမ်းဆီးခဲ့သည်။ (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန)
- မြန်မာနိုင်ငံအနေနဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်းတွင် သစ်တန် ၈၆၄,၀၀၀ မက်ထရစ်တန်တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်အား တရားဝင် ဝင်ငွေအဖြစ်ရရှိခဲ့သည်။ (ဗဟိုစာရင်းအင်းအဖွဲ့)
- တရုတ်-မြန်မာနယ်စပ်တခုတည်းမှတစ်ဆင့် တရားမဝင်သစ်လုံးတင်ပို့မှုသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိနေသည်။
- ၂၀၀၀-၁၃ ခုနှစ်အထိ တရားဝင်သစ်တင်ပို့မှုစာရင်းဇယားများတွင် ၂၈ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံမှ နိုင်ငံတကာကုန်သွယ်မှုအဖြစ် စာရင်းပြုစုထားပြီး၊ သဘောဖြင့်

သစ်တင်ပို့မှုများ၏ ၇၂ ရာခိုင်နှုန်းမှာ တရားမဝင်သွင်းခြင်းများသာဖြစ်သည်။ (EIA အစီရင်ခံစာ

- ကမ္ဘာပေါ်တွင်လက်ရှိကျန်ရှိသော သဘာဝ ကျွန်းသစ်တောများ၏ ၅၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံတွင်တည်ရှိသည်။ (East by Southeast)
- မြန်မာ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစ၍ သစ်အလုံးလိုက်တင်ပို့မှုများကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်သည်။
- MOECF ၏ အဆိုအရ ၂၀၁၀ ခုနှစ်တွင် တနိုင်ငံလုံး၏ ၅၀.၈၁ ရာခိုင်နှုန်းမှာ သစ်တောများဖြင့် ဖုံးလွှမ်းထားပြီး၊ ၂၀၁၃ ခုနှစ်တွင် တနိုင်ငံလုံး၏ ၇၄ ရာခိုင်နှုန်းရှိခဲ့သည်။ ၃ နှစ်အတွင်းတွင် ၃.၈၁ ရာခိုင်နှုန်းခန့် လျော့ကျသွားခြင်းဖြစ်သည်။

Points of view:

- “ရလာဒ်ကောင်းတွေရရှိလာဖို့အတွက် သစ်အလုံးလိုက်တင်ပို့မှုကို တားမြစ်မှုတွေအပြင် မြေယာနဲ့ သစ်တောရေးရာစီမံအုပ်ချုပ်မှုကောင်းကောင်းတွေ ရှိဖို့လည်းလိုအပ်ပါတယ်” ကယ်ဗင်ပုဒ်ရန်ကုန်အခြေစိုက် သစ်တောရေးရာ INGO မှာ လေ့လာဆန်းစစ်သူ
- “သစ်တောနဲ့ သစ်တင်ပို့နဲ့ပတ်သတ်တဲ့ အစိုးရရဲ့ တရားဝင်အချက်အလက်က တရားမဝင် သစ်ထုတ်လုပ်နေမှုနဲ့ သစ်မှောင်ခိုလုပ်ဆောင်မှုတွေဟာ ကပ်ရောဂါတခုသဖွယ် ဖြစ်နေတယ်ဆိုတာ ဖော်ပြနေပါတယ်။ ဒီလို ပြစ်မှုတွေဟာ အင်စတီကျူးရှင်းအလိုက် ကြီးမားတဲ့အတိုင်းအတာပမာဏနဲ့ကို ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် ဖြစ်ပေါ်နေတာပါ”

ဖိဒ်ဒိုဟာတီ

EIA သစ်တောရေးရာစည်းရုံးလှုံ့ဆော်ရေးဦးဆောင်သူ

- “သစ်လုံးတင်ပို့မှု ရပ်တာကို ၁၀၀ ရာနှုန်း ကြိုဆိုထောက်ခံတယ်။ ဒါပေမယ့် ပြည်ပပို့တယ် မပို့ဘူးဆိုတာထက် မခုတ်ဖို့ အရေးကြီးတယ်ဆိုတာပြောချင်တယ်။ ”(သစ်တောသယံဇာတ၊ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဒု-ဥက္ကဋ္ဌ ဦးအုန်း)
- “တင်ပို့မှုရပ်တာ။ ထုတ်တာရပ်တာမဟုတ်ဘူး။ သူတို့ထုတ်ဖို့လောက်လည်း မြန်မာပြည်သစ်တောတွေမှာ သစ်တောဖုံးလွှမ်းမှုတွေ မရှိတော့ဘူး။” (ဦးထွန်းလွင်(မိုးဇလ))

Information links:

- www.moecaf.gov.mm
- www.eia-international.org
- www.myanmar-timber.com.mm
- www.myanmar-timber-products.com
- www.mernmyanmar.org
- www.banca-env.org